

## 第 16 課 傘立てを出してもらえない？

### 目標

ဆိုင်မန်နေဂျာရဲ့လမ်းညွှန်မှုကိုမှန်ကန်စွာနားလည်ပြီး အလုပ်လုပ်တက်လာမယ်။

### 会話

ဆိုင်ဝန်ထမ်း : မန်နေဂျာကြီး။ မိုးရွာနေပါတယ်။

မန်နေဂျာ : အယ်၊ ဟုတ်တယ်ဟ။ အဲ့ဒါဆို ထီးချိတ်တဲ့ဟာထုတ်ပေးပါလား။

ဆိုင်ဝန်ထမ်း : ဟုတ်ကဲ့။

ဆိုင်ဝန်ထမ်း : မန်နေဂျာကြီး၊ ထီးချိတ်တဲ့ဟာထုတ်ပြီးသွားပါပြီ။

မန်နေဂျာ : ကျေးဇူးတင်ပါတယ်။

ဆိုင်ဝန်ထမ်း : မိုးရွာပြီးကြမ်းပြင်တွေစိုကုန်ပြီ။

မန်နေဂျာ : အဲ့ဒါဆို ကြမ်းတိုက်တာကိုပါလုပ်ပေးပါလား။

\*\*\* (悪いけど) ဆိုတာကတဖတ်လူကိုနားဝင်ချိုအောင်သုံးတဲ့စကား)

ဆိုင်ဝန်ထမ်း : ကြမ်းတိုက်တာနော်။ ဟုတ်ကဲ့။ ချက်ချင်းလုပ်လိုက်ပါ့မယ်။

ဆိုင်ဝန်ထမ်း : မန်နေဂျာကြီး။ ကြမ်းတိုက်လို့ပြီးသွားပါပြီ။

မန်နေဂျာ : ကျေးဇူးတင်ပါတယ်။

ဆိုင်ဝန်ထမ်း : နောက်မှထပ်ပြီးတိုက်ထားလိုက်ပါ့မယ်။

မန်နေဂျာ : အင်း။ လုပ်ထားပေးပါအုံး။

## ことば

指示(する) ညွှန်ပြသည်။ 対応する အားပေးသည်။  
 傘立て ထီးအားထောင်ပြီးထည့်သည့်Stand 床 ကြမ်းပြင်  
 悪いけど စိတ်မကောင်းပါဘူး။ モップ ကြမ်းတိုက်တံ  
 モップがけ ကြမ်းတိုက်ခြင်း から揚げ ဂျပန်စတိုင်ကြက်သားကြော်  
 牛肉コロッケ အမဲသားကတ်သလိတ် 補充(する) ပြန်ဖြည့်တင်းသည်။  
 カップラーメン ခွက်ဖြင့်ရောင်းချသောခေါက်ဆွဲခြောက်  
 目上の人 အထက်လူကြီး 確認する စစ်ဆေးသည်။  
 復唱する နောက်တစ်ကြိမ်ထပ်လုပ်သည်။ 行動する လှုပ်ရှားသည်။  
 バケツ ပုံး 掃除機 ဖုန်စုပ်စက် ほうき တံမျက်စည်း  
 掃く လှည်းသည်။(တံမျက်စည်းလှည်းသည်။)